

Message Two

အပင်နှစ်ပင်နှင့် အသက်ရှင်ခြင်း၏အလေ့အလာနှစ်ခု

ဖတ်ရန်ကျမ်း။ ။ ကျမ်းဇု။ ဟေဗြဲ၊ ၄:၁၂။ ၁ကော၊ ၂:၁၄-၁၅။ ရော၊ ၈:၄၊ ၆။ ဧ၊ ၄:၁၈-၁၉။ ၂ကော၊ ၁:၁၃

I. ကမ္ဘာဦး ၂:၉ ရှိ အပင်နှစ်ပင် - အသက်ပင်နှင့် ကောင်းမကောင်းသိကျွမ်းရာအပင် - တို့သည် အသက်ရှင်ခြင်း၏ မူအလေ့အလာ နှစ်ခုကို ကိုယ်စားပြုထားသည်။

- A. အပင်နှစ်ပင်က ခရစ်ယာန်တစ်ဦးသည် မတူညီသောအလေ့အလာနှစ်ခု - အမှန်နှင့်အမှား၏အလေ့အလာ သို့မဟုတ် အသက်၏ အလေ့အလာ - အတိုင်း အသက်ရှင်ခြင်းရှိနိုင်ကြောင်း ပြသထားသည် - ၁ကော၊ ၈:၁။
- B. ခရစ်ယာန်တစ်ဦးဖြစ်ခြင်းသည် အမှန်နှင့်အမှား၏ အလေ့အလာ၊ ကောင်းမကောင်း၏ အလေ့အလာ အကြောင်းအရာ မဟုတ်ဘဲ၊ အသက်၏အကြောင်းအရာဖြစ်သည် - ၁ယော၊ ၅:၁၁-၁၃၊ ၂၀။
- C. ကျွန်ုပ်တို့သည် သခင်ယေရှုကို လက်ခံရရှိ၍ အသစ်သောအသက်ကို ရရှိသောအခါ၊ ကျွန်ုပ်တို့သည် အသက်ရှင်ခြင်း၏ အခြားသောအလေ့အလာ - အသက်၏အလေ့အလာကို ရရှိခဲ့ကြသည်။ ဤအလေ့အလာကို မသိခဲ့လျှင် ကျွန်ုပ်တို့သည် အသက်၏အလေ့အလာကို ဘေးဖယ်ထားကာ၊ အမှန်နှင့်အမှား၏ အလေ့အလာနောက်သို့ လိုက်ကြလိမ့်မည်ဖြစ်သည်။
- D. ခရစ်ယာန်တစ်ဦးဖြစ်ခြင်းသည် တစ်စုံတစ်ခုမှာ မှန်သလော သို့မဟုတ် မှားသလောဟု မေးရခြင်း အကြောင်းအရာမဟုတ် ပါ။ ယင်းသည် ကျွန်ုပ်တို့တစ်စုံတစ်ရာ လုပ်ဆောင်သည့်အခါတိုင်း ကျွန်ုပ်တို့အတွင်းမှ အသက်ဖြင့် စစ်ဆေးခြင်းအကြောင်း အရာဖြစ်သည် - ရော၊ ၈:၆။ ဧ၊ ၄:၁၈-၁၉။

II. ကျွန်ုပ်တို့၏ခရစ်ယာန်အသက်တာသည် အတွင်းပိုင်းအသက်အပေါ် အခြေတည်ပြီး၊ အပြင်ပိုင်း အမှန်နှင့်အမှား၏စံနှုန်းအပေါ် မူတည်ခြင်းမဟုတ်ပါ။ ကျွန်ုပ်တို့အသက်ရှင်ခြင်း၏ အလေ့အလာသည် အပြင်ပိုင်းအစား၊ အတွင်းပိုင်းဖြစ်သည်။

- A. ကျွန်ုပ်တို့သည် အမှန်နှင့်အမှား၏ အလေ့အလာအားဖြင့် အသက်ရှင်မည်ဆိုလျှင်၊ ကျွန်ုပ်တို့သည် လောကလူများနှင့် အတူ တူပင် ဖြစ်ကြသည် - အငယ်၊ ၁၇။
- B. အမှန်နှင့်အမှားသည် အပြင်ပိုင်းစံနှုန်းအားဖြင့် မဟုတ်ဘဲ၊ အတွင်းပိုင်းအသက်အားဖြင့် ဆုံးဖြတ်ခြင်းဖြစ်သည်။
- C. ကျွန်ုပ်တို့သည် မကောင်းသောအရာအားလုံးကို ရှောင်ကြဉ်ရမည်သာမက၊ ကောင်းရုံမျှသာရှိသောအရာအားလုံးကိုလည်း ရှောင်ကြဉ်ရမည်ဖြစ်သည်။
 - 1. ခရစ်ယာန်များသည် အသက်မှလာသောအရာကိုသာ လုပ်ဆောင်နိုင်သည်။ မကောင်းသောအရာများ၊ ကောင်းသော အရာများနှင့် အသက်၏အရာများ ဟူ၍ ရှိသည် - ယော၊ ၁:၄။ ၁၀:၁၀။ ၁ယော၊ ၂:၂၅။ ၅:၁၃။
 - 2. ကမ္ဘာဦး ၂:၉ တွင် “ကောင်းခြင်းနှင့် မကောင်းခြင်း”ကို လမ်းတစ်ခုအဖြစ် အတူတကွ ထားရှိပြီး၊ “အသက်”ကို အခြား လမ်းတစ်ခုအဖြစ် ထားရှိသည်။
 - 3. ကောင်းခြင်းစံနှုန်းထက် ပို၍မြင့်မားသော စံနှုန်းရှိနေသည်။ ၎င်းမှာ အသက်၏စံနှုန်းဖြစ်သည် - ယော၊ ၁:၁၃၊ ၂၅။ ၁ယော၊ ၅:၁၁-၁၂။
 - 4. ခရစ်ယာန်အသက်ရှင်ခြင်း၏ စံနှုန်းသည် မကောင်းသောအရာများကိုသာ ဖြေရှင်းခြင်းမဟုတ်ဘဲ၊ ကောင်းသော၊ မှန် သောအရာများကိုလည်း ဆက်ဆံဖြေရှင်းခြင်း ဖြစ်သည်။
 - 5. များစွာသောအရာများသည် လူသားစံနှုန်းများအရ မှန်ကန်ပါသည်။ သို့သော် ဘုရားဆိုင်ရာစံနှုန်းက ၎င်းတို့ကို မှားသည် ဟု ကြေငြာထားသည်။ အကြောင်းမှာ ၎င်းတို့၌ ဘုရားဆိုင်ရာအသက်မရှိသောကြောင့် ဖြစ်သည်။
- D. ခရစ်ယာန်အသက်ရှင်ခြင်းသည် အတွင်းပိုင်းအသက်အပေါ် အခြေတည်ထားသည် - ရော၊ ၈:၂၊ ၆။ ၁၀-၁၁။
 - 1. မည်သည့်ခရစ်ယာန်မျှ အသက်မပါဘဲ မည်သည့်အရာကိုမျှ ဆုံးဖြတ်ခြင်း မရှိသင့်ပါ - ၁ယော၊ ၅:၁၃။

2. အတွင်းပိုင်းအသက် တိုးပွားလာခြင်းရှိသည့် အရာမှန်သမျှသည် မှန်ကန်ပြီး၊ အတွင်းပိုင်းအသက် ဆုတ်ယုတ်ခြင်း ရှိသည့်အရာမှန်သမျှသည် မှားသည်။
3. ကျွန်ုပ်တို့၏လမ်းသည် အမှန်နှင့်အမှားမဟုတ်ဘဲ ဘုရားသခင်၏အသက် ဖြစ်သည်။ ဤအလေ့အလာနှစ်ခုအကြား ခြားနားချက်မှာ ကြီးမားလှပြီး၊ ဤနေရာ၌ ခြားနားချက်မှာ ကြီးမားလှသည်။
4. ကျွန်ုပ်တို့မေးရမည့် မေးခွန်းတစ်ခုမှာ ကျွန်ုပ်တို့အတွင်းမှ ဘုရားဆိုင်ရာအသက်သည် နိုးထလာသလား သို့မဟုတ် ကျဆင်းသွားသလား ဟူသောအချက်ဖြစ်သည်။ ဤအရာသည် ကျွန်ုပ်တို့ယူဆောင်ရမည့် လမ်းကို ဆုံးဖြတ်ပေးသည့် အရာပင်ဖြစ်သည်။
5. ဘုရားသခင်က ကျွန်ုပ်တို့အား ဘုရားဆိုင်ရာအသက်ကို ကျေနပ်နှစ်သိမ့်ခြင်းရှိစေရန် တောင်းဆိုသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ပေးထားသော အသက်ကို ကျေနပ်နှစ်သိမ့်စေသည့် နည်းလမ်း၌ အရာများကို လုပ်ရမည်ဖြစ်သည်- ယော၊ ၁:၄။ ၃:၁၅။
6. ခရစ်ယာန်များအဖြစ် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကျူးလွန်မိခဲ့သည့် အပြစ်များကို ဘုရားသခင်ရှေ့တော်၌ နောင်တရဝန်ချခြင်းမျှသာ မပြုသင့်ပါ။ မကြာခဏပင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ပြုခဲ့သည့် ကောင်းသောအရာများအတွက်လည်း ဘုရားသခင်ရှေ့တော်၌ နောင်တရဝန်ချရန် လိုအပ်သည်။
7. ကျွန်ုပ်တို့အသက်ရှင်ခြင်း၏ အလေ့အလာသည် အကောင်းနှင့်အဆိုးအကြား ပိုင်းခြားခွဲခြမ်းခြင်းအရာမဟုတ်ပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့တော်၌လာကာ အသက်အရာမှာ အဘယ်အရာဖြစ်ပြီး၊ သေခြင်း၏အရာမှာ အဘယ်အရာဖြစ်ကြောင်း သတ်မှတ်ဆုံးဖြတ်စေရမည်ဖြစ်သည် - ရော၊ ၈:၆။ ၁ယော၊ ၃:၁၄။

III. ကျွန်ုပ်တို့သည် အသက်၏အလေ့အလာအတိုင်း အသက်ရှင်လိုလျှင် ကျွန်ုပ်တို့သည် စိတ်မှ ဝိညာဉ်ကို ပိုင်းခြားသိမြင်ရန်နှင့် ဝိညာဉ်ကို သိကျွမ်းရန် လိုအပ်သည် - ဟေဗြဲ၊ ၄:၁၂။ ၁ကော၊ ၂:၁၄-၁၅။

- A. သခင်ဘုရားသည် ကျွန်ုပ်တို့၏ဝိညာဉ်၌ အသက်ရှင်နေသော၊ ကိန်းဝပ်နေသော၊ အလုပ်လုပ်နေသော၊ လှုပ်ရှားနေသော၊ ပြုမူနေသော ဝိညာဉ်တော်ဖြစ်ပြီး၊ ကျွန်ုပ်တို့သည် ကိုယ်တော်နှင့် တစ်ဝိညာဉ်တည်း ဖြစ်ကြသည် - ၂ကော၊ ၃:၁၇။ ရော၊ ၈:၁၆။ ၁ကော၊ ၆:၁၇။
 1. ကျွန်ုပ်တို့သည် သခင်ဘုရားကို လက်တွေ့ကျကျ နှစ်သက်ခြင်း၌ သိကျွမ်းရန်နှင့် ကျွန်ုပ်တို့၏နေ့စဉ်အသက်တာ၌ ကိုယ်တော်ကို တွေ့ကြုံခံစားလိုလျှင် ကျွန်ုပ်တို့သည် ဝိညာဉ်ကို ပိုင်းခြားသိမြင်ရန် သင်ယူမည်ဖြစ်သည် - ၂:၁၄-၁၅။
 2. ကျွန်ုပ်တို့သည် မိမိတို့၏လူသားဝိညာဉ်ကို မသိရှိလျှင် ကျွန်ုပ်တို့အတွင်း၌ ဘုရားသခင်၏လှုပ်ရှားမှုကို နားလည်နိုင်မည်မဟုတ်ဘဲ၊ သခင်ဘုရားနောက်သို့ လိုက်ခြင်းလည်း မရှိနိုင်ပါ။ အကြောင်းမှာ သခင်ဘုရားသည် ကျွန်ုပ်တို့၏ဝိညာဉ်အတွင်း၌ အသက်ရှင်နေသော ဝိညာဉ်တော်ဖြစ်သည် - ၁ယော၊ ၂:၂၇။ ၂တီ၊ ၄:၂။
- B. ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဝိညာဉ်နှင့် အခြားအတွင်းပိုင်း အစိတ်အပိုင်းများအကြားရှိ ခြားနားချက်ကို သိရှိရန် လိုအပ်သည် - ဆာ၊ ၅:၁၆။ ယေဇ၊ ၃၆:၂၆။ ၁ပေ၊ ၃:၄။
- C. မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ မည်သည့်အရာကိုမဆို ကျွန်ုပ်တို့၏စိတ်၌ လုပ်ဆောင်ခြင်းမှာ လူဟောင်း၌ အသက်ရှင်ခြင်းဖြစ်သည်။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် မိမိတို့စိတ်အသက်၊ ကျွန်ုပ်တို့၏အတ္တကို ငြင်းပယ်ရန် လိုအပ်သည်-မ၊ ၁၆:၂၄-၂၆။
- D. ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဝိညာဉ်နောက်သို့ လိုက်ကြသည့်အခါ သခင်ဘုရားကိုယ်တော်တိုင်နောက်သို့ လိုက်ကြခြင်းဖြစ်သည်။ အကြောင်းမှာ သခင်ဘုရားသည် ကျွန်ုပ်တို့၏ဝိညာဉ်၌ ရှိသောကြောင့်ဖြစ်သည် - ၂တီ၊ ၄:၂။ ၁ကော၊ ၆:၁၇။

IV. အသက်၏အလေ့အလာအတိုင်း အသက်ရှင်ရန်အလို့ငှာ ကျွန်ုပ်တို့သည် အတွင်းပိုင်း အသက်၏အာရုံခံစားမှုကို လိုက်လျှောက်ရန် လိုအပ်သည် - ရော၊ ၈:၆။ ၆:၄:၁၈-၁၉။ ဟေဗြဲ၊ ၄:၁၀-၁၁။

- A. အသက်၏အာရုံခံစားမှုသည် အတွင်းကျသော၊ တစ်ဦးချင်းဆိုင်ရာဖြစ်သော၊ လက်တွေ့ကျသောအရာ ဖြစ်သည်။
 1. အသက်၏အာရုံခံစားမှု အနုတ်လက္ခဏာဘက်မှာ သေခြင်း၏ ခံစားမှုဖြစ်သည် - ရော၊ ၈:၆က။

- 2. အသက်၏အာရုံခံစားမှု အပေါင်းလက္ခဏာဘက်မှာ ခွန်အား၊ ကျေနပ်ခြင်း၊ နားခိုခြင်း၊ တောက်ပခြင်းနှင့် နှစ်သိမ့်ခြင်း တို့ကို သိခြင်းနှင့်အတူ အသက်နှင့် ငြိမ်သက်ခြင်း၏ ခံစားမှုဖြစ်သည် - အငယ်၊ ၆။
 - B. အသက်၏အာရုံခံစားမှု အရင်းအမြစ်မှာ ဘုရားဆိုင်ရာအသက် (ဧ၊ ၄:၁၈-၁၉)၊ အသက်၏တရား (ရော၊ ၈:၂)၊ သန့်ရှင်းသော ဝိညာဉ်တော် (အငယ်၊ ၁၁။ ၁ယော၊ ၂:၂၇)၊ ကျွန်ုပ်တို့၌ ခရစ်တော်အသက်ရှင်ခြင်း (ယော၊ ၁၅:၄-၅)နှင့် ကျွန်ုပ်တို့၌ ဘုရား သခင် ပြုပြင်လုပ်ဆောင်ခြင်း (ဖိ၊ ၂:၁၃) ဖြစ်သည်။
 - C. အသက်၏အာရုံခံစားမှု လုပ်ဆောင်ချက်မှာ ကျွန်ုပ်တို့အား ဇာတိအသက်၌ အသက်ရှင်နေသလော သို့မဟုတ် ဘုရားဆိုင် ရာအသက်၌ အသက်ရှင်နေသလော၊ အသွေးအသား၌ အသက်ရှင်နေသလော သို့မဟုတ် ဝိညာဉ်၌အသက်ရှင်နေသလော ဟူသောအရာကို သိရှိစေသည် - ၁ကော၊ ၂:၁၄-၁၅။ ဗျာ၊ ၈:၈-၉။ ဂလ၊ ၅:၁၆-၁၇။
 - D. ယုံကြည်သူတစ်ဦး၏ အသက်၌ကြီးထွားမှုမှာ သူသည် အသက်၏ အတွင်းပိုင်း အာရုံခံစားမှုကို မည်မျှ ဆက်ဆံဖြေရှင်း သည့်အပေါ်မူတည်နေသည် - ဧ၊ ၄:၁၅။ ကော၊ ၂:၁၉။ ၁ကော၊ ၃:၆-၇။
 - E. ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကို အသက်၏အာရုံခံစားမှုအထဲသို့ ဆုတောင်းရန်နှင့် ၎င်း၏ထိန်းချုပ်ပေးသော၊ လမ်းညွှန်ပေး သော၊ ညွှန်ကြားပေးသော ခြိမ်းခြောက်မှုအောက်၌ တစ်နေ့ပြီးတစ်နေ့ အသက်ရှင်ရန် လိုအပ်သည် - ရော၊ ၈:၆။ ဧ၊ ၄:၁၈-၁၉။ ၁ယော၊ ၂:၂၇။
 - F. ကျွန်ုပ်တို့သည် ဝိညာဉ်အတိုင်း လျှောက်လှမ်း၍ အသက်၏အာရုံခံစားမှုနောက်သို့ လိုက်လေလော၊ အသက်၏အလေ့အလာ အတိုင်း ကျွန်ုပ်တို့အသက်ရှင်ကြလေလေ ဖြစ်လိမ့်မည်ဖြစ်သည် - ရော၊ ၈:၄၊ ၆။
- V. ကျွန်ုပ်တို့သည် အသက်၏အလေ့အလာအတိုင်း အသက်ရှင်ကြမည်ဆိုလျှင် အကြောင်းကိစ္စများကို အမှန်နှင့်အမှားအတိုင်း မဟုတ်ဘဲ၊ အသက်နှင့် သေခြင်းအတိုင်း ပိုင်းခြားသိမြင်ကြလိမ့်မည်ဖြစ်သည် - ၂ကော၊ ၁၁:၃။**
- A. ယောဟန်ဇေဝ်ဂေလိစာစောင်က အသက်ပင်သည် ကောင်းမကောင်းသိကျွမ်းရာအပင်နှင့် ဆန့်ကျင်ဘက်ဖြစ်ကြောင်း၊ ကျွန်ုပ်တို့သည် ကောင်းမကောင်းကို ဂရုစိုက်ဘဲ၊ အသက်ကိုသာ ဂရုစိုက်သင့်ကြောင်း အလေးထား ပြောထားသည် - ၄:၁၀-၁၄၊ ၂၀-၂၁၊ ၂၃-၂၄။ ၈:၃-၉။ ၉:၁-၃။ ၁၁:၂၀-၂၇။
 - B. အကြောင်းကိစ္စကို ပိုင်းခြားသိမြင်ရန် အကောင်းဆုံးနည်းလမ်း - ပိုင်းခြားသိမြင်ခြင်းလျှို့ဝှက်ချက် - မှာ အသက် သို့မဟုတ် သေခြင်းအတိုင်း ပိုင်းခြားသိမြင်ရန် ဖြစ်သည်။ ကျွန်ုပ်တို့သည် အသက်နှင့် သေခြင်းအားဖြင့် အကြောင်းကိစ္စများကို ပိုင်း ခြားသိမြင်ရန်၊ ခွဲခြမ်းစိတ်ဖြာရန် သင်ယူရမည်။ ခရစ်တော်ကို ကျွန်ုပ်တို့၏အသက်မစရာအဖြစ် မွေ့လျော်ဝမ်းမြောက်ခြင်း မှ ကျွန်ုပ်တို့ကို ပိတ်ပင်သော မည်သည့်စကားပြောခြင်းကိုမဆို ငြင်းပယ်၍၊ သခင်ဘုရား၏စစ်မှန်သော အမှုတော်ကို လက်ခံရယူရမည်။ ယင်းသည် ခရစ်တော်ကို ကျွန်ုပ်တို့၏အသက်မစရာအဖြစ် မွေ့လျော်ဝမ်းမြောက်ခြင်း၌ ကျွန်ုပ်တို့ကို အမြဲ ခွန်အားရှိစေမည့်အရာ ဖြစ်သည် - ရော၊ ၈:၆။ ၂ကော၊ ၁၁:၃။